

တိရှိသာန်ကို တိရှိသာန်ဖြင့် ခိုင်းနှိပ်းသော စကားပုံများ၏ အဓိပ္ပာယ်နှင့် ဝါကျဖွဲ့ပုံ

မောင်မောင်ဦး*

စာတမ်းအကျဉ်း

ဤစာတမ်းသည် မြန်မာစကားပုံစာအပ်တွင် ပါဝင်သော တိရှိသာန်ကို
တိရှိသာန်ဖြင့် ခိုင်းနှိပ်းသော စကားပုံများ၏ အဓိပ္ပာယ်နှင့် ဝါကျဖွဲ့ပုံကို
သိနိုင်ရန် ရည်ရွယ်ပါသည်။ အလွှဲလာခံအဖြစ် မြန်မာစာအဖွဲ့မှ ထုတ်ဝေ
ခဲ့သော ‘မြန်မာစကားပုံ’ စာအုပ်ကို အသုံးပြုပါသည်။ ယင်းစာအုပ်တွင်
ပါဝင်သည့် တိရှိသာန်အချင်းချင်း ခိုင်းနှိပ်းသော စကားပုံများ၏ ဝါကျဖွဲ့ပုံကို
ဘာသာဖော်ပညာရပ်ရှုထောင့်မှ တင်ပြရာတွင် တိရှိသာန်အချင်းချင်း ခိုင်းနှိပ်းသော
စကားပုံများ၏ အဓိပ္ပာယ်၊ တိရှိသာန်အချင်းချင်း ခိုင်းနှိပ်းသော စကားပုံများ၏
ဝါကျဖွဲ့ပုံ၊ ခြိုင်းသုံးသပ်ချက် ဟူ၍ ကဏ္ဍ(၃)ရ ပါဝင်မည် ဖြစ်၏။ ဤစာတမ်း၏
တင်ပြချက်များကြောင့် မြန်မာစကားပုံစာအပ်တွင် ပါဝင်သော တိရှိသာန်ကို
တိရှိသာန်ဖြင့် ခိုင်းနှိပ်းသော စကားပုံများ၏အဓိပ္ပာယ်သာမက ထိုစကားပုံ
များသည် ဘာသာဖော်ရှုထောင့်အရ မည်သို့မည်ပုံ ဝါကျဖွဲ့ထားသည်ကို
သိလာမည် ဖြစ်ပါသည်။

သောရျက်ဝေါဟာရများ - စကားပုံ၊ ဘာသာဖော်၊ ဝါကျ၊ ဝါကျရှိး၊
ဝါကျရော်။

ခိုးခိုးနှင့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြ
သည်။ ထိုတိုင်းရင်းသားလူမျိုးပေါင်းစုံတွင် ငှုံးတို့နှင့် သက်ဆိုင်သော စကားပုံများ
ရှိကြမည် ဖြစ်သည်။ ယင်းတို့မှ ဗမာ တစ်နည်း မြန်မာတို့တွင်လည်း စကားပုံများ
ရှိသည်။ မြန်မာစကားပုံများတွင် တိရှိသာန်ကို တိရှိသာန်ဖြင့် ခိုင်းနှိပ်းသော စကားပုံ
များလည်း ပါဝင်ပါသည်။ ထိုစကားပုံများ၏ အဓိပ္ပာယ်မှာ မည်ကဲသို့ ရှိသာနည်း။
စကားပုံများကို မည်သည့်ပုံစံဖြင့် ဝါကျဖွဲ့ထားသည်ကို သိသင့်ပါသည်။

* ဒေါက်တာ၊ ကထိက၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်

၁။ မြို့စရေသာ ရည်ရွယ်ချက်

၂မာ တစ်နည်း မြန်မာတို့တွင်ရှိသော စကားပုံများကို လေ့လာသူတို့သည် အားသန်ရာ ရှူထောင့်မှ ပုံစံအမျိုးမျိုးဖြင့် လေ့လာခဲ့ကြပါသည်။ သို့သော်လည်း တိရှိဌာန်အချင်းချင်း ခိုင်းနှိုင်းသော စကားပုံများ၏ အမို့ပွာယ်နှင့် ထိစကားပုံများ၏ ဝါကျဖွဲ့ပုံကို ဘာသာဖော်ပညာပည့်ရှုထောင့်မှ မည်သူမျှ လေ့လာခဲ့ဖူးခြင်း မရှိသေးပါ။ ထို့ကြောင့်လည်း ဤစာတမ်းသည် မြန်မာစာဘာသာရပ် ဘာသာစကားလေ့လာမှု အတွက် အထောက်အပံ့ဖြစ်မည်ဟု မျှော်လင့်ပါသည်။ ယင်းသည် ‘တိရှိဌာန်ကို တိရှိဌာန်ဖြင့် ခိုင်းနှိုင်းသော စကားပုံများ၏ အမို့ပွာယ်နှင့်ဝါကျဖွဲ့ပုံ’ကို လေ့လာရခြင်း၏ ရည်ရွယ်ချက် ဖြစ်ပါသည်။

၂။ အချက်အလက် ကောက်ယူစုံဆောင်းခြင်း

(၁၉၉၆)ခုနှစ်တွင် မြန်မာစာအဖွဲ့က တတိယအကြိမ် ထုတ်ဝေခဲ့သော မြန်မာစကားပုံစံအုပ်မှ အချက်အလက် ကောက်ယူစုံဆောင်းပါသည်။ ယင်းစာအုပ်တွင် လူမှာအခြေအနေအမျိုးမျိုးကို ခိုင်းနှိုင်းရေးသားတင်ပြထားသော စကားပုံ (၈၇၀) ပါဝင်သည်။ ယင်းတို့တွင် တိရှိဌာန်ကို တိရှိဌာန်ဖြင့် ခိုင်းနှိုင်းစကားပုံ (၆၀) ပါဝင်သည်ကို လေ့လာတွေ့ရှိရပါသည်။ ဤသို့တွေ့ရှိသော တိရှိဌာန်ကို တိရှိဌာန်ဖြင့် ခိုင်းနှိုင်းသော စကားပုံများကို အကြိမ်ကြိမ် အထပ်ထပ် လေ့လာခဲ့ပါသည်။

၃။ လေ့လာသာနယ်ပယ်

သုတေသနပြုသူ အကြိမ်ကြိမ် အထပ်ထပ် လေ့လာခဲ့သော မြန်မာစကားပုံ စာအုပ်တွင် ပါဝင်သည့် တိရှိဌာန်အချင်းချင်း ခိုင်းနှိုင်းသော စကားပုံများကို မည်သို့ မည်ပုံ လေ့လာရမည်ကို စဉ်းစားရွေးချယ်ဆုံးဖြတ်ပါသည်။ တိရှိဌာန်အချင်းချင်း ခိုင်းနှိုင်းသော စကားပုံများ၏ အမို့ပွာယ်ကို တစ်စုတစ်စည်းတည်း စုပေါင်း၍ အားလုံး သိရှိစေလိုသောကြောင့်၊ စကားပုံများ၏ ဝါကျဖွဲ့ပုံကို ဘာသာဖော်ရှုထောင့်မှ တင်ပြရလျှင် ပို၍ဆီလျှော့မည်ဟု ယူဆမိသောကြောင့် ‘တိရှိဌာန်ကို တိရှိဌာန်ဖြင့် ခိုင်းနှိုင်းသော စကားပုံများ၏ အမို့ပွာယ်နှင့်ဝါကျဖွဲ့ပုံ’ဟုသော ဤစာတမ်း ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။

၄။ မြို့စောင်

ဤသုတေသနတွင် ‘တိရစ္ဆာန်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှင့်သော စကားပုံများ၏ အဓိပ္ပာယ်’ကို မြန်မာစကားပုံစာအုပ်တွင် ရေးသားထားသည့်အတိုင်း တိုက်ရိုက် ကိုးကားကာ အကွားရာစဉ်အတိုင်း တင်ပြထားသည်။ မြန်မာအဘိဓာန်ကို မြန်ဘို့ ခရီးဆောင် အက်လိပ်-မြန်မာအဘိဓာန်ကို လိပ်မြန်ဘို့၊ ‘မြန်မာ စကားပုံ’ စာအုပ်ကို မြန်ပုံ ဟု ဤသုတေသနတွင် အတိုကောက် ရည်ညွှန်းပါသည်။ ‘တိရစ္ဆာန် အချင်းချင်း ခိုင်းနှင့်သော စကားပုံများ၏ ဝါကျဖွဲ့ပုံကို တင်ပြရာတွင် ဘာသာဇာဌ ပညာရပ်၏ ဝါကျဖွဲ့ပုံနည်းနာများကို အသုံးပြုပါသည်။ ဝါကျဖွဲ့ပုံနည်းနာနှင့် စပ်လျဉ်းသည့် အတိုကောက်အသုံးများကို သက်ဆိုင်ရာကဏ္ဍများတွင် ဖော်ပြမည့် ဖြစ်ပါသည်။

၅။ သုတေသနအစီအစဉ်

‘တိရစ္ဆာန်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှင့်သော စကားပုံများ၏ အဓိပ္ပာယ်နှင့် ဝါကျဖွဲ့ပုံ’ ကို လေ့လာသော ဤသုတေသနတွင် –

- (၁) စကားပုံများ၏အဓိပ္ပာယ်
- (၂) စကားပုံများ၏ဝါကျဖွဲ့ပုံ
- (၃) ခြိုင်သုံးသပ်ချက်

ဟူ၍ (၃)ပိုင်း ခွဲခြားကာ တင်ပြမည့် ဖြစ်ပါသည်။

၆။ စကားပုံများ၏အဓိပ္ပာယ်

မြန်မာတို့က စကားပုံ ဟုခေါ်သည်ကို အက်လိပ်တို့က ‘proverb = ဆိုရိုး’၊ စကားပုံ’^၁ ဟု ခေါ်ကြသည်။ အက်လိပ်ဝေါဟာရ proverb သည် ထွေပြားသည့် သဘော သက်ရောက်နေသည်။ ယင်းကို မြန်မာအဘိဓာန်တွင် ဖွင့်ဆိုချက်များဖြင့် ဆန်းစစ်ကြည့်မည့်ဆိုပါက –

^၁ လိပ်မြန်ဘို့ ၂၀၀၆၊ ၇၅၃။

စကားပုံ၏ အမိပ္ပါယ်မှာ-

“လူအများ ဆင်ခြင်မှတ်သားဖွယ်ဖြစ်အောင် စံပြုခိုင်းနှင့်လေ့
ရှိသော ထိရောက်ကျစ်လျှော့ပြေပြစ်သည့် စကား”

ဖြစ်ပါသည်။

ဆိုရိုးစကား ၇၅ အမိပ္ပါယ်မှာ-

“အစဉ်အလာ ပြောဆိုခဲ့ကြသော မှတ်သားဖွယ်ရာစကား”^၂

ဖြစ်သည်။

ထိုအချက်များအရ မှတ်သားဖွယ်ရာစကားတစ်ခုတွင် တင်စားခိုင်းနှင့်မှုပါလျှင် စကားပုံ ဟု သတ်မှတ်နိုင်ပြီး တင်စားခိုင်းနှင့်မှု မပါလျှင် ဆိုရိုး ဟု သတ်မှတ်ရမည် ဖြစ်သည်။

(၁၉၉၆)ခုနှစ်တွင် မြန်မာစာအဖွဲ့က တတိယအကြိမ် ထုတ်ဝေခဲ့သော မြန်မာစကားပုံစာအုပ်တွင် ကေတ်နိပါတ်၊ သမိုင်း၊ ပုံပြင်ကို အခြေပြုသော၊ ပေါင်းသင်းဆက်ဆံမှုကို အခြေခံသော လူသာဝာအဆိုးအကောင်းကို ဖော်ပြသော၊ ဒွဲလုံးလအားမာန်ကို ဖော်ကျူးသော၊ ဖြစ်ပျက်ပြောင်းလဲတတ်သော လောကခံကို ပုံဆောင်သော စသဖြင့် စကားပုံပေါင်း (၈၇၀) ပါဝင်သည်။ ယင်းတို့တွင် တိရှိာန်ကို တိရှိာန်ဖြင့် ခိုင်းနှင့်မှုပါလျှင်သော စကားပုံ အခု (၆၀) ပါဝင်နေပါသည်။ ထိုစကားပုံ တစ်ခုချင်းစီ၏ အမိပ္ပါယ်ကို ဤကဏ္ဍတွင် မြန်မာဗျားလုံးအကွဲရာစဉ်အလိုက် တင်ပြသွားပါမည်။

၁၁။ ‘က’ ဗျည်းအကွဲရာတွင် ပါဝင်သော စကားပုံများ

‘က’ ဗျည်းအကွဲရာတွင် တိရှိာန်ကို တိရှိာန်ဖြင့် ခိုင်းနှင့်မှုပါလျှင်သော စကားပုံ (၁၃)ခု ရှိသည်။ ထိုစကားပုံများနှင့် အမိပ္ပါယ်မှာ-

၁။ “ကျားချင်းကိုက်ရာ သမင် ကူ မှားသည်

ကျားချင်းကိုက်ရာတွင် သမင်က ဝင်ရောက်ကူမိ မှားသည်ဆိုသကဲ့သို့ အင်အားကြီးသော မိမိရန်သူအချင်းချင်း ပဋိပက္ခဖြစ်ရာတွင် ဝင်ရောက်ကူမိ မှားသည်”^၃

^၁ မြန်ဘီ၊ ၂၀၀၈၊ ၉၀။

^၂ မြန်ဘီ၊ ၂၀၀၈၊ ၁၂၁။

^၃ မြန်ပုံ၊ ၁၉၉၆၊ ၁၆။

- ၂။ “ကျားချင်းကိုက်ရာ သမင်လမ်းကူးမှား
ကျားနှစ်ကောင် ကိုက်နေသော နေရာသို့ သမင်သည် လမ်းမှား၍
ရောက်သွားမိသဖြင့် ဒုက္ခတွေ့ရသကဲ့သို့ မိမိနှင့်မဆိုင်သော အခြား
ပုဂ္ဂိုလ် နှစ်ဦး၏ ပဋိပက္ခတွင် ဒုက္ခရောက်ရသည်။”^၁
- ၃။ “ကျားလည်းကြောက်ရ ကျားချေးလည်း ကြောက်ရ
ကျားကိုသာ ကြောက်ရသည်မဟုတ် ကျားချေးကိုပင်လျှင် ကြောက်ရ
သကဲ့သို့ မိမိအား နိုင်စက်နှင့်သော အရှိန်အဝါရိယူကိုသာ ကြောက်ရသည်
မဟုတ်၊ အရှိန်အဝါကိုမှုပြီး အဘဏာပြနေသော နောက်လိုက် အသိုင်း
အဝိုင်းများကိုပါ ကြောက်ရသည်။”^၂
- ၄။ “ကျားသနားမှ နွားချမ်းသာ
ကျားရှေ့ရောက်သော နွားသည် ကျားသနားမှသာ အသက်ချမ်းသာခွင့်
ရနိုင်မည် ဖြစ်သကဲ့သို့ အလွန်ရက်စက်ကြမ်းကြုတ်သူ ရှေ့မှောက်
ရောက်သူသည် ထိုသူသနားညာတာမှသာ ချမ်းသာခွင့် ရနိုင်မည်။”^၃
- ၅။ “ကျိုးတစ်ကောင်အတွက် ကျိုးအများပျက်
ကျိုးတစ်ကောင်ကြောင့် ကျိုးများ ပျက်စီးရသကဲ့သို့ တစ်ယောက်
မကောင်းသောကြောင့် အများ ပျက်စီးဆုံးရသည်။”^၄
- ၆။ “ကျိုးဘုတ်ရှိသေ ဘုတ်ကျိုးရှိသေ
ကျိုးနှင့်ဘုတ်တို့သည် တစ်ကောင်နှင့်တစ်ကောင် လေးစားရှိသေကြ
သကဲ့သို့ မိမိက သူတစ်ပါးကို ရှိသေလေးစားခြင်းဖြင့် သူတစ်ပါးက
မိမိကို ရှိသေလေးစားမည်။”^၅

^၁ မြန်ဘီ၊ ၂၀၀၈၊ ၁၆။^၂ မြန်ပုံ၊ ၁၉၉၆၊ ၁၇။^၃ မြန်ပုံ၊ ၁၉၉၆၊ ၁၈။^၄ မြန်ပုံ၊ ၁၉၉၆၊ ၁၉။^၅ မြန်ပုံ၊ ၁၉၉၆၊ ၂၀။

- ၇။ “ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံ့ကျိုးသည် ခံတွင်းပျက်နေသော ကြောင်သည် အလွယ်တကူ ဖမ်းယူနိုင်မည့် တောင်ပံ့ကျိုး ဆက်ရက်ကို အခန့်သင့် တွေ့သကဲ့သို့ အမိတောင်ရေးတွင် လိုအင်ဆန္ဒ မပြည့်ခိုက် မိမိဆန္ဒကို အလွယ်တကူ ဖြည့်မည့်သူနှင့် အခန့်သင့်တွေ့သည်။”

၈။ “ကြောင်တစ်သက် ကြက်တစ်မြို့
ကြောင်တစ်ကောင်ကြောင့် ကြက်တစ်မြို့လုံး ပျက်စီးရသကဲ့သို့ အနိုင် အထက်ပြုသူ တစ်ဦးကြောင့် အားမဲ့သူ အများ ပျက်စီးဆုံးရှုံးရသည်။”

၉။ “ကြောင်မရှိ ကြွက်မှုး” ? / “ကြောင်မရှိ ကြွက်ထ
ကြောင်မရှိခိုက် ကြွက်တို့ ထွေမှုးထူးသကဲ့သို့ ကြောက်ချုံရမည့်သူ မရှိခိုက် ထင်သလို ပြောဆိုပြုမှုနေထိုင်သည်။”

၁၀။ “ကြောင်ရပ်ဖြစ်စေ ကြွက်သေတာလိုရင်း
ကြောင်ရပ်ပင် ဖြစ်စေကာမူ ကြွက်ဇြမြစ်ခြင်းသာ ပစာနဖြစ်သကဲ့သို့ မည်သည်ကိုပင် သုံးသုံး ကိစ္စပြီးမြောက်ရေးသာ ပစာနဖြစ်သည်။”

၁၁။ “ကြောင်အို ကြွက်မလေး
ကြောင်အိုကို ကြွက်များ မလေးမခန့်သကဲ့သို့ အသက်အချုပ် ကြိုးရှင့်သော မိဘ၊ ဆရာသမားတို့ကို သားသမီး တပည့်တို့က မခန့်ညားကြချေး”

၁၂။ “ကြွက်နားရွက် ဝက်တပ်
ကြွက်၏နားရွက်ကို ဝက်တွင်တပ်ဆင်သကဲ့သို့ အမြင်မတော်လောက်အောင် အရွယ်ပမာဏ မတူမမျှ ဆင်ယင်မွမ်းမံသည်။”

ଭଣ୍ଡପୁର କାନ୍ଦିଲୁ । ୮॥

ମନ୍ତ୍ରିପ୍ରାଚ୍ଛବିଦୀ ପାଇଁ

୨ ମିଳିପଂକ୍ତି ଅଭିଭ୍ରାନ୍ତି । ୧୨ ॥

၆ မန်ပံ့၊ ဘဇ္ဇား၊ ၁၃၂၁။

၁။ မြန်မာ ကမ္မမာ ၂၇၁၁
၁။ မြန်မာ ကမ္မမာ ၂၇၁၁

၆ မြန်မာ ဘဇ္ဇာဂါ ၂၁၁

? ମିଳିବାରେ କିମ୍ବା କିମ୍ବା

၁။ ၂။ 'ခ' ပျည်းအကွဲရာတွင် ပါဝင်သော စကားပုံများ

'ခ' ပျည်းအကွဲရာတွင် တိရစ္ဆာန်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှင့်းသော စကားပုံ (၂)ခု ရှိသည်။ ထိုစကားပုံများနှင့် အဓိပ္ပာယ်မှာ -

၁။ “ခြသံမင်းရှေ့ ယုန်သူငယ်မသန်းပုံ

ခြသံမင်း၏ ရှေ့မှာက်တွင် ယုန်ငယ်သည် ဖြတ်သန်းမသွားပုံ၊ သကဲ့သို့ အရှိန်အဝါကြီးမားသူအား အရှိန်အဝါနည်းပါးသူက ကြောက်ချုံခန့်ညားသည်။”^၁

၂။ “ခွေးကျိုးနဲ့ ယုန်လိုက်

ယုန်ကို ခြကျိုးနေသောခွေးနှင့် လိုက်လံဖမ်းသကဲ့သို့ မလွယ်ကူသော ကိစ္စတစ်ရပ်ကို ချို့ယွင်းချက် အားနည်းချက်များနှင့် လုပ်ဆောင် သည်။”^၂

၁။ ၃။ 'ဂ' ပျည်းအကွဲရာတွင် ပါဝင်သော စကားပုံ

'ဂ' ပျည်းအကွဲရာတွင် တိရစ္ဆာန်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှင့်းသော စကားပုံတစ်ခု ရှိသည်။ ထိုစကားပုံနှင့် အဓိပ္ပာယ်မှာ -

၁။ “ဂြော်ပြည်ဂြော် နကါးပြည်နကါး

ဂြော်ပြည်တွင် ဂြော်မင်းမူ၍ နကါးပြည်တွင် နကါးမင်းမူသကဲ့သို့ သူ့နေရာတွင်သူ ကိုယ့်နေရာတွင်ကိုယ် တွင်ကျယ်သည်။”^၃

၁။ ၄။ 'င' ပျည်းအကွဲရာတွင် ပါဝင်သော စကားပုံများ

'င' ပျည်းအကွဲရာတွင် တိရစ္ဆာန်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှင့်းသော စကားပုံ (၇)ခု ရှိသည်။ ထိုစကားပုံများနှင့် အဓိပ္ပာယ်မှာ -

^၁ မြန်ပုံ၊ ၁၉၉၆၊ ၄၁။

^၂ မြန်ပုံ၊ ၁၉၉၆၊ ၄၂။

^၃ မြန်ပုံ၊ ၁၉၉၆၊ ၄၆။

- ၁။ “ငါးကြော်မကြိုက် ကြောင်မိုက်
ငါးကြော်ကို တွေ့ပါလျက် မစားသောကြောင်သည် ကြောင်မိုက်သာ
ဖြစ်သကဲ့သို့ အခွင့်ကောင်း ရပါလျက် မယူလိုက်သောသူသည်
လူမိုက်သာ ဖြစ်သည်။”
- ၂။ “ငါးကြောင်းဆီနှင့် ငါးကြော်မကြော်
ငါးကြော်မှ ရသောအဆီဖြင့် ငါးကြော်ကို ကြော်သကဲ့သို့ ကိစ္စတစ်ရပ်မှ
ရရှိသည့် အကျိုးအမြတ်ဖြင့်ပင် ထိုကိစ္စ ပြီးမြောက်အောင်မြင်
စေသည်။”^၃
- ၃။ “ငါးစိမ်းမြင် ငါးကင်ပစ်
မြေဇွေးသည် ငါးစိမ်းကို မြင်ကာမျှနှင့် မိမိပါးစပ်ထဲသို့ ရောက်ပြီးသော
ငါးကင်ကို စွန့်ပစ်သကဲ့သို့ အသစ်ကို မြင်ကာမျှနှင့် မိမိလက်ဝယ်
ရှိသော အဟောင်းကို စွန့်ပစ်သည်။”^၄
- ၄။ “ငါးတု ခရာပွဲက အိုင်ပျက်
သဘာဝအားဖြင့် ငါးကဲ့သို့ မပွဲက်နိုင်သော ခရာက ငါးကို တုပျုံ
ပွဲက်သဖြင့် အိုင်၌ ငါးရှိသည်ထင်ပြီး ပက်ခြင်းကြောင့် ရေအိုင်
ပျက်စီးရသကဲ့သို့ မတုပသင့်သည်ကို တုပယှဉ်ပြုင်သဖြင့် မိမိရော
ပတ်ဝန်းကျင်ပါ ထိခိုက် ပျက်စီးရသည်။”^၅
- ၅။ “ငါးပွဲက်ရာ ငါးစာချု
ငါးစာတပ်ထားသော ငါးများချိတ်ကို တစ်နေရာတည်းတွင် ချမထားဘဲ
ငါးပွဲက်တိုင်း ငါးပွဲက်ရာသို့ ပြောင်းရွှေ့ချလျှင် ငါးမမိသကဲ့သို့ အလုပ်
တစ်ခုကို စွဲစွဲမြေမြဲ မလုပ်ဘဲ အကျိုးရှိနိုးနိုးနှင့် အမျိုးမျိုး ပြောင်းလဲ
လုပ်လျှင် အရာမရောက် ဖြစ်တတ်သည်။”^၆

^၁ မြန်ပုံ၊ ၁၉၉၆၊ ၅၀။

^၂ မြန်ပုံ၊ ၁၉၉၆၊ ၅၀။

^၃ မြန်ပုံ၊ ၁၉၉၆၊ ၅၁။

^၄ မြန်ပုံ၊ ၁၉၉၆၊ ၅၂။

^၅ မြန်ပုံ၊ ၁၉၉၆၊ ၅၃။

၆။ “ငါးရုံရ အတူတူ ငါးချရ ခွဲခြမ်းခြမ်း

အိုင်ပက်သူနှစ်ဦးသည် ငါးရုံကလေးများ ရသောအခါ နှစ်ယောက်
အတူတူ ပိုင်ကြသည်ဟု သဘောထားကြသော်လည်း ငါးချကြီးများ
ရသောအခါ လောဘဝင်၍ ခွဲခြမ်း ခွဲခြမ်းလုပ်သကဲ့သို့ အလုပ်အတူတူ
လုပ်သူအချင်းချင်း အကျိုးအမြတ်နည်းသော အကျိုးတူသဘော ခံယူနိုင်
ကြသော်လည်း အကျိုးအမြတ်များသော အဝေမတည့်ဖြစ်လာသည်။”^၁

၇။ “ငှက်မသိတော့ ဆက်ရက် ချိုးထင်

ငှက်ကို ခွဲခြားချုံမသိပါက ချိုးငှက်ကိုပင် ဆက်ရက်ဟု ထင်တတ်
သကဲ့သို့ လူကို ကောင်းဆိုး မခွဲခြားတတ်သူသည် လူကောင်းကိုပင်
လူဆိုးဟု ထင်တတ်သည်။”^၂

၁၁။ ‘စ’ မျည်းအကွဲရာတွင် ပါဝင်သော စကားပုံ

‘စ’ မျည်းအကွဲရာတွင် တိရစ္ဆာန်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှင်းသော စကားပုံ
တစ်ခု ရှိသည်။ ထိုစကားပုံနှင့် အမိပ္ပါယ်မှာ-

၁။ “စာဥ ဒေါင်းအုပ် ဒေါင်းဥ စာအုပ်

စာကလေးဥကို ဒေါင်းက လုံခြုံစာ အုပ်နိုင်သည်။ ဒေါင်းဥကို
စာကလေးက လုံခြုံစာ မအုပ်နိုင်။ ထိုအတူ စီမံအုပ်ချုပ်ရာ၌ စီမံ
ရသည့်တာဝန်နှင့် စီမံသူ၏အရည်အချင်း လျဉ်းကန်မှုရှိမှ အောင်မြင်မှု
ရနိုင်သည်။”^၃

၁၂။ ‘ဆ’ မျည်းအကွဲရာတွင် ပါဝင်သောစကားပုံများ

‘ဆ’ မျည်းအကွဲရာတွင် တိရစ္ဆာန်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှင်းသော စကားပုံ
(၁၀)ခု ရှိသည်။ ထိုစကားပုံများနှင့် အမိပ္ပါယ်မှာ-

^၁ မြန်ပုံ၊ ၁၉၉၆၊ ၅၄။

^၂ မြန်ပုံ၊ ၁၉၉၆၊ ၅၈။

^၃ မြန်ပုံ၊ ၁၉၉၆၊ ၅၈။

- ၁။ “ဆင်ကောင်ကြီးတွေမှ ဆင်ခြေရာရှာရန်မလို
ဆင်ကောင်ကို တွေ့ရပြီးဖြစ်၍ ဆင်ဟုတ်မဟုတ် ခြေရာရှာဖွေကြည့်ရန်
မလိုတော့သကဲ့သို့၊ လက်ဆုပ်လက်ကိုင် တွေ့ထားပြီးဖြစ်၍ ဟုတ်မဟုတ်ကို
သဲလွန်စရာရန် မလိုတော့ပေ။”^၁
- ၂။ “ဆင်ကျိုးစားရာ ဆိတ်မခံသာ
ဆင်က ကျိုစားသည့် သဘောဖြင့် ပြုမှုသော်လည်း ဆိတ်အဖို့
မခံသာအောင် နာကျုံသကဲ့သို့ အားကြီးသူက ထိခိုက်လိုသည့်သဘော
မပါဘဲ ခပ်ပေါ့ပေါ့ ပြုလိုက်သော အမှုသည် အားနည်းသူအဖို့
မခံသာအောင် ဖြစ်ရသည်။”^၂
- ၃။ “ဆင်ခေါင်းခွေးမချိန်း
ဆင်ဦးခေါင်းကို ခွေးသည် ချိလိုသော်လည်း မချိန်းသကဲ့သို့ မိမိအား
နှင့်မမျှသော ဝန်ကို ရွှေကံဆောင်လိုသော်လည်း မရွှေကံဆောင်နိုင်
ဖြစ်သည်။”^၃
- ၄။ “ဆင်ချည်သောကြီး ကြက်ချည်သော်မမြဲ ကြက်ချည်သောကြီး
ဆင်ချည်သော်မခိုင်
ဆင်ချည်သော ကြီးဖြင့် ကြက်ကို ချည်သော ကျွတ်ရာဇ်။ ကြက်ချည်သော ကြီးဖြင့် ဆင်ကို ချည်သော ပြတ်ရာဇ်။ ထို့အတူ
ဝန်နှင့်အား လျှော်ကန်ခြင်း မရှိလျှင် လုပ်ငန်းချောမွေ့အောင်မြင်ခြင်း
မရှိနိုင်။”^၄
- ၅။ “ဆင်ပိန် ကျွဲလောက်
ဆင်သည် ကြံလိုသွားစေကာမူ ကျွဲကိုယ်ထည်လောက် ရှိသေးသကဲ့သို့
ကြယ်ဝချမ်းသောသူသည် စီးပွားကျဆင်းသွားစေကာမူ သာမန်သူတို့ထက်
စီးပွားထဲတည် ရှိသေးသည်။”^၅

^၁ မြန်ပုံ၊ ၁၉၉၆၊ ၆၇။^၂ မြန်ပုံ၊ ၁၉၉၆၊ ၈၈။^၃ မြန်ပုံ၊ ၁၉၉၆၊ ၆၈။^၄ မြန်ပုံ၊ ၁၉၉၆၊ ၆၉။^၅ မြန်ပုံ၊ ၁၉၉၆၊ ၆၉။

၆။ “ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်း

ဆင်ဖြူတော်ကို ဆင်မည်းက ရင်မဆိုင်ရဲသကဲ့သို့ ဂုဏ်သိက္ခာ အရှိန်အဝါ ကြီးမားသူကို ဂုဏ်သိက္ခာချို့တဲ့သူက မျက်နှာချင်း မဆိုင် ထံချေ။”^{၁၁}

၇။ “ဆင်မတတ်နိုင် ကြွက်တတ်နိုင်၏။

ဆင်သွေ့ဝါ မဆောင်ရွက်နိုင်သော ကိစ္စကို ကြွက်သွေ့ဝါက ဆောင်ရွက် နိုင်သည် ဆိုသကဲ့သို့ တစ်ခါတစ်ရု အင်အားကြီးသူ၊ ရာထူးဂုဏ်သိမ် ကြီးသူတို့ မဆောင်ရွက်နိုင်သောကိစ္စကို ထိုအောက်ငယ်သူတို့က စွမ်းဆောင် နိုင်သည်။”^{၁၂}

၈။ “ဆင်လည်း ဆင့်အထွာနှင့် ပုဂ္ဂက်ဆီတ်လည်း ပုဂ္ဂက်ဆီတ်အထွာနှင့်

ဆင်သည်အကောင်ကြီးသဖြင့် ဆင်နှင့်လိုက်ဖက်အောင် အထွာကြီးပြီး ပုဂ္ဂက်ဆီတ်သည် အကောင်ငယ်သဖြင့် ပုဂ္ဂက်ဆီတ်နှင့်လိုက်ဖက်အောင် အထွာင်ယ်သကဲ့သို့ အရာရာတွင် သဘာဝတရားအရ အချိုးအစား ညီမျှ သည်သာ ဖြစ်သည်။”^{၁၃}

၉။ “ဆင်သေကို ဆီတ်ရောနှင့်ပုံး

အကောင်အထည်ကြီးမားသည် ဆင်သေကို သေးငယ်သော ဆီတ်သားရောနှင့် ပုံးသကဲ့သို့ ကြီးမားသော ပြဿနာကို မခိုင်လုံသော ဆင်ခြေဖြင့် ပုံးကွယ်ရန် အားထုတ်သည်။”^{၁၄}

၁၀။ “ဆင့်နားရွက် ကြွက်တပ်

ဆင်၏နားရွက်ကို ကြွက်တွင် တပ်ဆင်သကဲ့သို့ အမြင်မတော်လောက်အောင် အချယ်ပမာဏ မတူမမှု ဆင်ယင်မွမ်းမံသည်။”^{၁၅}

^{၁၁} မြန်ပုံ၊ ၁၉၉၆၊ ၇၂။

^{၁၂} မြန်ပုံ၊ ၁၉၉၆၊ ၇၂။

^{၁၃} မြန်ပုံ၊ ၁၉၉၆၊ ၇၃။

^{၁၄} မြန်ပုံ၊ ၁၉၉၆၊ ၇၃။

^{၁၅} မြန်ပုံ၊ ၁၉၉၆၊ ၇၅။

၁။ ၄။ ‘ခ’ ဖျည်းအကွဲရာတွင် ပါဝင်သော စကားပုံ

‘ခ’ ဖျည်းအကွဲရာတွင် တိရစ္ဆာန်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှိုင်းသော စကားပုံတစ်ခု ရှိသည်။ ထိုစကားပုံနှင့် အမိပ္ပါယ်မှာ-

၁။ “မီးကွက်လောက်တော့ ငှက်တိုင်းလှ

မီးကွက်၏ အလုမ္မာလောက်ကား ငှက်တိုင်းတွင် ရှိသည်ဖြစ်သကဲ့သို့၊ သာမန်မျှလောက်သော အရည်အချင်းမျိုးကား လူတိုင်း၌ ရှိသည်ချည်းဖြစ်သည်။”

၁။ ၈။ ‘တ’ ဖျည်းအကွဲရာတွင် ပါဝင်သော စကားပုံ

‘တ’ ဖျည်းအကွဲရာတွင် တိရစ္ဆာန်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှိုင်းသော စကားပုံတစ်ခု ရှိသည်။ ထိုစကားပုံနှင့် အမိပ္ပါယ်မှာ-

၁။ “တော့ကြောင့်ကျားလုံ ကျားကြောင့် တော့လုံ

တော့အပ်ကောင်းသဖြင့် ကျားသည် လုံခြုံစွာ ကျက်စားနိုင်သည်။ ကျားရှိသဖြင့် တော့သည် လူသူလေးပါး ဖျက်ဆီးမည့် အန္တရာယ်မှ လုံခြုံသည်။ ထိုအတူ အချင်းချင်း အပြန်အလှန် အကျိုးပြုကြခြင်းဖြင့် နှစ်ဦးနှစ်ဝ လုံခြုံစွာ ရပ်တည်နိုင်ကြသည်။”^၁

၁။ ၉။ ‘န’ ဖျည်းအကွဲရာတွင် ပါဝင်သောစကားပုံများ

‘န’ ဖျည်းအကွဲရာတွင် တိရစ္ဆာန်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှိုင်းသော စကားပုံ (၅)ခု ရှိသည်။ ထိုစကားပုံများနှင့် အမိပ္ပါယ်မှာ-

၁။ “နါးပြည် နါးပြည် ဂုဏ်ပြည် ဂုဏ်

နါးပြည်တွင် နါးမင်းမူ၍ ဂုဏ်ပြည်တွင် ဂုဏ်မင်းမူသကဲ့သို့၊ သူ့နေရာတွင်သူ ကိုပုံနေရာတွင်ကိုယ် တွင်ကျယ်ကြသည်။”^၂

^၁ မြန်ပုံ၊ ၁၉၉၆၊ ၈၀။

^၂ မြန်ပုံ၊ ၁၉၉၆၊ ၈၇။

^၃ မြန်ပုံ၊ ၁၉၉၆၊ ၁၁၄။

- ၂။ “နွားကလေးနှင့် နွားမကြီးစို့
နွားကလေးနှင့်ကို နွားမကြီးစို့သည် ဆိုသကဲ့သို့ ဖြစ်မြေသဘာဝနှင့်
ဆန့်ကျင်ကာ လူငယ်များ၏ ထြေအကြံ့ဗာဏ်ကို လူကြီးသူများက
ခံယူလိုက်နာနေရသည်။”
- ၃။ “နွားကဲ ကျားကိုက်
နွားအပ်ကဲလျှင် ကျားကိုက်ခံရသကဲ့သို့ အချင်းချင်း မည်မည့်တ်
ဖြစ်လျှင် ရန်သူ အနိုင်အစက်ခံရသည်။”^၂
- ၄။ “နွားထိုးငါးကျပ် နွားမငါးကျပ်
တန်ဖိုးချင်းမတူသည့် နွားထိုးနှင့် နွားမကို တန်ဖိုးအတူတူထား၍
သတ်မှတ်သကဲ့သို့ အရည်အချင်းချင်း မတူသည်ကို တူသကဲ့သို့ တန်ဖိုး
ဖြတ်သည်။”^၃
- ၅။ “နွားပျို့သန်လှ နွားအိုပေါင်ကျိုး
ပျို့ချုပ်သောနွား သန်မာလူသည် ဆိုစေကာမူ ခိုင်းသားရပြီးဖြစ်သော
ပေါင်ကျိုးနေသော နွားအို၏ သန်မာမှုမျှလောက်သာ ရှို့သကဲ့သို့
လူငယ်၏အစွမ်းသည် ဝါရှင့်သော လူကြီး၏အစွမ်းကို မကျော်လွန်နိုင်။”^၄

၁၁၀။ ‘ပ’ မျည်းအကွဲရာတွင် ပါဝင်သောစကားပုံ

‘ပ’ မျည်းအကွဲရာတွင် တိရစ္ဆာန်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှင့် သော စကားပုံတစ်ခု
ရှို့သည်။ ထိုစကားပုံနှင့် အဓိပ္ပာယ်မှာ-

- ၁။ “ပျားလည်းစွဲသာ ရှုံးလည်းလျောက်သာ
ပျားနှင့် ရှုံးစွဲသာ သစ်ကိုင်းတစ်ကိုင်းတည်း၌ ပျားအုံလည်း ဖွဲ့သာ
ရှုံးလည်း လျောက်သာစေရသကဲ့သို့ ကိစ္စတစ်ရပ်၌ နှစ်ဖက်အကျိုး
မျှတစေရသည်။”^၅

^၁ မြန်ပုံ၊ ၁၉၉၆၊ ၁၂၁။

^၂ မြန်ပုံ၊ ၁၉၉၆၊ ၁၂၂။

^၃ မြန်ပုံ၊ ၁၉၉၆၊ ၁၂၄။

^၄ မြန်ပုံ၊ ၁၉၉၆၊ ၁၂၅။

^၅ မြန်ပုံ၊ ၁၉၉၆၊ ၁၃၈။

၁၁။ ‘မ’ ပျည်းအကွဲရာတွင် ပါဝင်သော စကားပုံများ

‘မ’ ပျည်းအကွဲရာတွင် တိရဇ္ဇာန်ကို တိရဇ္ဇာန်ဖြင့် ခိုင်းနှိုင်းသော စကားပုံများ
(၃)ခု ရှိသည်။ ထိုစကားပုံများနှင့်အဓိပ္ပာယ်မှာ-

၁။ “ဘားကိုလို ဘားပေါင်ဖြင့်များ

ဘားကို အလိုဂျိပါက ဘားပေါင်ဖြင့် များရသည်ဆိုသကဲ့သို့ တစ်စုံ
တစ်ရာကို အလိုဂျိလျှင်လည်း နှီးနှံယ်ပတ်သက်ရာနှင့်ပင် ရဟန်နိုင်သည်။”^၁

၂။ “ဘားတူလို့ ခရာခန်

သဘာဝအရ မခန်နိုင်သော ခရာသည် ဘားကိုလိုက်တူ၍ ခန်ရန် အားထဲတ်
သကဲ့သို့ အရာမဟုတ်သည်၌ တုပယ်ပြုင်သည်။”^၂

၃။ “ဘားနိုင် ဘားစား ငါးနိုင် ငါးစား

ဘားကကြီးလျှင် ငါးကယ်ကို စား၍ ငါးကကြီးလျှင် ဘားကယ်ကို
စားသကဲ့သို့ အင်အားကြီးလျှင် အနိုင်ရစတမ်း ဖြစ်သည်။”^၃

၁၂။ ‘မ’ ပျည်းအကွဲရာတွင် ပါဝင်သော စကားပုံများ

‘မ’ ပျည်းအကွဲရာတွင် တိရဇ္ဇာန်ကို တိရဇ္ဇာန်ဖြင့် ခိုင်းနှိုင်းသော စကားပုံ(၄)ခု
ရှိသည်။ ထိုစကားပုံများနှင့် အဓိပ္ပာယ်မှာ-

၁။ “မျောက်မြီးနှင့် မျောက်ချည်

မျောက်ကို မျောက်မြီးနှင့် ချည်သည်ဆိုသကဲ့သို့ ပြင်ပမှ အကူအညီ
မရယူဘဲ ကိစ္စတစ်ရပ်နှင့်နီးနှံယ်နေသည့် အချင်းအရာဖြင့်ပင် ထိုကိစ္စကို
ပြီးမြောက်အောင်မြင်စေသည်။”^၄

၂။ “မျောက်သားစားချင် မျောက်မျက်နှာကြည့်

မျောက်သားစားလိုစိတ် ဖြစ်ပေါ်စေကာမူ မျောက်၏ သနားစရာ မျက်နှာကို
ကြည့်ရှု၍ ငဲ့ညာသင့်သကဲ့သို့ တစ်စုံတစ်ယောက်အပေါ်၌ ရက်စက်

^၁ မြန်ပုံ၊ ၁၉၉၆၊ ၁၄၂။

^၂ မြန်ပုံ၊ ၁၉၉၆၊ ၁၄၂။

^၃ မြန်ပုံ၊ ၁၉၉၆၊ ၁၄၃။

^၄ မြန်ပုံ၊ ၁၉၉၆၊ ၁၄၃။

လိမ့်တ် ဖြစ်ပေါ်စေကာမူ တစ်ချိန်က ထိုသူ၏ ကောင်းခဲ့ဖူးသော အချက် များကို ငဲ့၍ ထောက်ထားသင့်သည်။”^{၁။}

၃။ “မျောက်သားစားချင် မျောက်မျက်နှာမကြည့်နှင့်

မျောက်သားကို စားချင်၍ စားတော့မည်ဟု ဆုံးဖြတ်လျှင် မျောက်၏ သနားစရာကောင်းသော မျက်နှာကို ကြည့်မနေပါနှင့်။ ထို့အတူ လုပ်လိုသောကိစ္စကို ပြတ်ပြတ်သားသား လုပ်တော့မည်ဟု ဆုံးဖြတ်လျှင် ငဲ့ညာ့ထောက်ထားစရာများကို ငဲ့ကွက်မနေပါနှင့်။”^{၂။}

၄။ “မြေပူရာ ကင်းမောက်

မြေပေါ်များရာတွင် ကင်းကပါ နှောင့်ယုက်ပြန်သကဲ့သို့ ပူပန်စရာများ တွေ့ကြုံနေရာတွင် နောက်အပူတစ်မျိုးက ဝင်ရောက် နှောင့်ယုက် ပြန်သည်။”^{၃။}

၁၊ ၁၉။ ‘ယ’ မျည်းအကွဲရာဓကားပုံများ

‘ယ’ မျည်းအကွဲရာတွင် တိရဇ္ဇာန်ကို တိရဇ္ဇာန်ဖြင့် ခိုင်းနိုင်းသော စကားပုံ (၃)ခု ရှိသည်။ ထိုစကားပုံများနှင့် အမိပှာယ်မှာ-

၁။ “ယန်ကျူးချည် ခွေးကျူးချည်

ယန်ကို ခွေးကလိုက်ရာတွင် ယန်က ရှေ့ကပြီး၍ ခွေးက နောက်က လိုက်သည့်အခါ ရှိသကဲ့သို့ ယန်ကတုံးလိုက်သဖြင့် ခွေးသည် ရှေ့ရောက် သွားသည့်အခါလည်း ရှိသည်။ ထို့အတူ အပြိုင်ဖြစ်နေသူ နှစ်ဦးသည် အပြတ်အသတ် မကွာဘဲ သူသာသည့်အခါသာ ကိုယ်သာသည့် အခါသာ ဖြစ်နေသည်။”^{၄။}

^{၁။} မြန်ပုံ၊ ၁၉၉၆၊ ၁၈၁။

^{၂။} မြန်ပုံ၊ ၁၉၉၆၊ ၁၈၂။

^{၃။} မြန်ပုံ၊ ၁၉၉၆၊ ၁၈၃။

^{၄။} မြန်ပုံ၊ ၁၉၉၆၊ ၁၉၅။

- ၂။ “ယုန်တောင်ပြီး ခွေးမြောက်လိုက်
ယုန်က တောင်ဘက်သို့ ပြီး၍ ခွေးက မြောက်ဘက်သို့ လိုက်သကဲ့သို့
သွားရာကတဗြား၊ လိုက်ရာကတစ်ပါး တလွှဲစီ ဖြစ်နေသည်။”
၃။ “ယုန်ထောင် ကြောင်မိ
ယုန်ကို ထောင်သော်လည်း ယုန်ကိုမမိဘဲ တော်ကြောင်ကို မိသကဲ့သို့
မိမိဆင်ထားသော အကွက်အကွင်းသို့ မိမိရည်ရွှေးသူက ဝင်မလာဘဲ
မရည်ရွှေးသူက ဝင်လာသည်။”

၁၁၁။ ‘ရု’ မျည်းအက္ခာရာဓကားပုံများ

‘ရ’ ပျည်းအကွဲရာတွင် တိရစ္ဆာန်ကို တိဇ္ဈာန်ဖြင့် ခိုင်းနှင်းသော စကားပုံ (၃)ခု ရှိသည်။ ထိစကားပုံများနှင့် အမိပ္ပါယ်မှာ—

- ၁။ “ရှေ့ဆောင်နွားလား ကောက်ကောက်သွားက နောက်နွားတစ်သိုက်
ကောက်ကောက်လိုက်၏။

ရှေ့ဆောင်နွားလား ကျွေ့ကျွေ့ကောက်ကောက် သွားပါက နောက်နွား
များသည်လည်း ကျွေ့ကျွေ့ကောက်ကောက် လိုက်သကဲ့သို့ ဦးစီး
ခေါင်းဆောင်ဖြစ်သူ မဖြောင့်မတ်မတ် ကြံစည်လုပ်ကိုင်ပါက နောက်လိုက်
ငယ်သားများလည်း မဖြောင့်မမတ် လုပ်ကိုင်ကြသည်။”။

၂။ “ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်
လိုက်၏။

ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားလျှင် နောက်နွားများလည်း အစဉ်
တစိုက် ဖြောင့်ဖြောင့်လိုက်ဘိသကဲ့သို့ ဦးစီးခေါင်းဆောင်ဖြစ်သူက
ဖြောင့်ဖြောင့်မတ်မတ် ကြံစည်လုပ်ဆောင်ပါလျှင် နောက်လိုက်ငယ်သား
များလည်း ဖြောင့်ဖြောင့်မတ်မတ်ပင် ကြံစည်လုပ်ဆောင်ကြသည်။”။

° ଭୁନ୍ଦୁପୁରୀ, କାନ୍ତପୁରୀ, କାନ୍ତପୁରୀ॥

ଫଳ୍ପୁ ଚନ୍ଦ୍ର ପାତା
ଫଳ୍ପୁ ଚନ୍ଦ୍ର ପାତା

୨ ଭକ୍ତିପ୍ରାଣିକୁ । ୧୦୮॥

୨ ମନ୍ତ୍ରୀଙ୍କ ପାଇଁ । ୧୦୬- ୧୦୭॥

၃။ “ရှုံးလည်းလျောက်သာ ပျားလည်းစွဲသာ
ပျားနှင့် ရှုံးတို့သည် သစ်ကိုင်းတစ်ကိုင်းတည်း၌ ပျားအံ့လည်း ဖွဲ့သာ
ရှုံးလည်း လျောက်သာစေရသကဲ့သို့ ကိစ္စတစ်ရပ်၌ နှစ်ပက်အကျိုး
မျှတစေရသည်။”

၁၁၅။ ‘လ’ ပျည်းအကွဲရာဓကားပုံများ

‘လ’ ပျည်းအကွဲရာတွင် တိရှိစွာနှင့် တိရှိစွာနှင့်ဖြင့် ခိုင်းနှင့်းသော စကားပုံ
(၃)ခု ရှိသည်။ ထိုစကားပုံများနှင့် အဓိပ္ပာယ်မှာ -

၁။ “လင်းတလောက်တော့ ငါက်တိုင်းလှ

လင်းတ လှသမျှလောက်ကား ငါက်တိုင်းပင် လှကြောသကဲ့သို့ သာမန်
အရည်အချင်းမျိုးမျှလောက်ကား လူတိုင်း၌ပင် ရှိကြောသည်။”

၂။ “လင်းနှုခွန်တောင်းကြောက် ကြောက်ခွန်တောင်းလင်းနှု

လင်းနှုသည် လင်းနှုခွန်တောင်းလျှင် ကြောက် ကြောက်ခွန်တောင်းလျှင်
လင်းနှုဟု ဆိုကာ အခွန်ပေးဆောင်ရန် ရှောင်တိမ်းသကဲ့သို့ မိမိရင်ဆိုင်
ရမည့်ကိစ္စ၌ အကျိုးမဝင်သယောင် မလိမ့်တပတ်လုပ်ကာ ရှောင်တိမ်းသည်။”

၃။ “လုံဖျားပုစ်းနား ကျိုးကန်းချေးပါ

လုံဖျား၌ ပုစ်းနားသည်ကို ကျိုးကန်းကမြင်ရာ မိမိနှင့် မသက်ဆိုင်
ပါလျက် ကြောက်လန်၍ ချေးပါသကဲ့သို့ အချို့သူတို့သည် ကိုယ်နှင့်
မသက်ဆိုင်ပါဘဲလျက် သူတစ်ပါးကိစ္စ၌ ကြံဖန်တွေးတော်၍ ကြောက်လန်သည်။”

၁၁၆။ ‘ဝ’ ပျည်းအကွဲရာဓကားပုံ

‘ဝ’ ပျည်းအကွဲရာတွင် တိရှိစွာနှင့် တိရှိစွာနှင့်ဖြင့် ခိုင်းနှင့်းသော စကားပုံတစ်ခု
ရှိသည်။ ထိုစကားပုံနှင့် အဓိပ္ပာယ်မှာ -

^၁ မြန်းပုံ၊ ၁၉၉၆၊ ၂၀၆။

^၂ မြန်းပုံ၊ ၁၉၉၆၊ ၂၂၀။

^၃ မြန်းပုံ၊ ၁၉၉၆၊ ၂၂၁။

^၄ မြန်းပုံ၊ ၁၉၉၆၊ ၂၂၇။

၁။ “ဝက်နားရွက် ကြော်တပ်
ဝက်၏နားရွက်ကို ကြော်တွင် တပ်ဆင်သကဲ့သို့ အမြင်မတော်
လောက်အောင် အရှယ်ပမာဏမတူမမျှ ဆင်ယင်မွမ်းမံသည်။”

၁။ ၁၄။ ‘သ’ ဖျဉ်းအကွားရာဓကားပုံများ

‘သ’ ဖျဉ်းအကွားရာတွင် တိရစ္ဆာန်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှင့်းသော စကားပုံ
တစ်ခု ရှိသည်။ ထိုစကားပုံနှင့် အဓိပ္ပာယ်မှာ -

၁။ “သမင်မွေးရင်း ကျားစားရင်း

ဘဝအဆက်ဆက် ရန်ဘက်ဖြစ်လာခဲ့ရာ တစ်ဦးကသမင် တစ်ဦးကကျား
ဘဝတွင် သမင်မွေးလိုက်တိုင်း ကျားကစားပစ်သကဲ့သို့ အကျိုး တစ်ခုတစ်ရာ
ဖြစ်ပေါ်လာတိုင်း အဖတ်မတင်ဘဲ ကုန်သွားသည်။”

၂။ စကားပုံများ၏ပါကျဖွံ့ဖြိုး

ပါကျ^၃သည် အဆစ်အပိုင်း၊ အစိတ်ပိုင်း မဟုတ် အဓိပ္ပာယ်အရာ၊ သဒ္ဓါအရ
သီးခြားလွတ်လပ်စွာ ရပ်တည်နှင့်သော အဖွဲ့အစည်း ဖြစ်သည်။ ပါကျတွင် ပါကျရှိုး^၄
ပါကျရော^၅၊ ပါကျပေါင်း^၆ ဟူ၍ သုံးမျိုး ရှိသည်။ ယခု လေ့လာသော တိရစ္ဆာန်
အချင်းချင်း ခိုင်းနှင့်းသော စကားပုံများတွင်လည်း ပါကျရှိုး၊ ပါကျရော၊ ပါကျပေါင်း
သုံးမျိုးလုံး ပါဝင်သည်ကို လေ့လာတွေ့ရှိရပါသည်။ ဤစာတမ်းတွင် ပါကျရော၊
ပါကျပေါင်း ဟူ၍ ခွဲခြားဖော်ပြုမည် မဟုတ်ဘဲ အမြိုက်ပါကျတစ်ခုရှိသော ပါကျရော၊
အမြိုက်ပါကျနှစ်ခုရှိသော ပါကျရောဟု တင်ပြမည် ဖြစ်ပါသည်။

^၃ မြန်ပုံ။ ၁၉၉၆၊ ၂၂၈။

^၄ မြန်ပုံ။ ၁၉၉၆၊ ၂၃၂။

^၅ sentence

^၆ simple sentence

^၇ complex sentence

^၈ compound sentence

၂။ စကားပုံများတွင်ပါသော ဝါကျရိုး

ဝါကျရိုးသည် ဖွဲ့စည်းပုံအရ ရှိုးသောဝါကျ ဖြစ်သည်။ ကြိယာ^၁ တစ်ခုတည်းဖြင့် ဝါကျရိုး ဖြစ်နိုင်သကဲ့သို့ အခြားသော ပုဒ်တစ်ခု၊ တစ်ခုမကသော ပုဒ်တို့လည်း ဝါကျရိုးတွင် ပါဝင်နိုင်သည်။ ဝါကျရိုးသည် အဆိုဝါကျ၊ အဖြစ်ဝါကျ၊ အမေးဝါကျ တစ်ခုခု ဖြစ်နိုင်သည်။ သို့သော ဝါကျရိုးတွင် ကြိယာတစ်ခုသာ ပါဝင်ရခြင်း၊ ဝါကျနောက်ဆုံးပစ္စည်း^၂ ပါသည်လည်း ရှိနိုင်သည်၊ မပါသည်လည်း ရှိနိုင်ပါသည်။ ဝါကျရိုးဖွဲ့စည်းပုံကို ပုံသေနည်း၊ သက်တတိဖြင့် ဖော်ပြရလျှင်-

ပုံသေနည်း	ဝါကျရိုး	\rightarrow ^၃	သီးခြားဝါကျ	+	ကြိယာ	ဝါကျပစ္စည်း
သက်တ	Ss ^၄		ICL ^၅	+ V	+ ^၆ / - / sp ^၇	

၂၁ ဝါကျရိုး

တိရစ္ဆာန်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှင့်သော စကားပုံများတွင် ဝါကျရိုး (၁၈)ခု ပါဝင်သည်။ ယခုတင်ပြမှုသည် စကားပုံများအရ သီးသောဝါကျဖွဲ့ကို တင်ပြခြင်း ဖြစ်သောကြောင့် ဝါကျရိုးများတွင် ဝါကျနောက်ဆုံးပစ္စည်း မပါသည်ကို တွေ့ရသကဲ့သို့ အမေးပစ္စည်း မပါဝင်သည်ကိုလည်း တွေ့ရပါသည်။ လေ့လာတွေ့ရသော ဝါကျရိုး ဖွဲ့ပုံများမှာ-

ဝါကျရိုး	\rightarrow	သီးခြားဝါကျ	ကြိယာ	ဝါကျပစ္စည်းမရှိ
Ss		ICL	V	-
		ကျိုးတစ်ကောင်အတွက် ကျိုးများ	ပျက်	-
		ကြောင်တစ်သက် ကြောင်တစ်မြို့	-	-
		ကြွက်နားရွက် ဝက်	တပ်	-

^၁ verb

^၂ entence particle

^၃ ဖြစ်ကြောင်းပြအမှတ်အသာ:

^၄ Ss= simple sentence

^၅ ICL= independent clause

^၆ + = ဝါကျစိဘတ်ရှိခြင်း

^၇ - = ဝါကျစိဘတ်မရှိခြင်း

^၈ clause marker

ခြသေ့မင်းရှေ့	ယဉ်သူငယ်	မသန်းပံ့	-
ကြော်ပြည်ကြော်	နဂါးပြည်နဂါး	-	-
ငါးကြင်းဆီနှင့်	ငါးကြင်း	ကြော်	-
ဆင်ခေါင်း ခွေး		မချိန်း	-
ဆင်ဖြူမျက်နှာ	ဆင်မည်း	မကြည့်ပံ့	-
ဆင်လည်း	ဆင့်အထွာနှင့်		
ပုဂ္ဂက်ဆီတ်လည်း			
ပုဂ္ဂက်ဆီတ်အထွာနှင့်		-	-
ဆင်သေကို	ဆီတ်ရေနှင့်	ပံ့း	-
ဆင့်နားရွက်	ကြွက်	တပ်	-
ဦးကွက်လောက်တော့	ငုက်တိုင်း	လှ	-
နဂါးပြည်နဂါး	ကြော်ပြည်ကြော်	-	-
နွားကလေးနှီး	နွားမကြီး	စို့	-
နွားထီးငါးကျပ်	နွားမငါးကျပ်	-	-
မျောက်မြီးနှင့်	မျောက်	ချည်	-
လင်းတလောက်	ငုက်တိုင်း	လှ	-
ဝက်နားရွက်	ကြွက်	တပ်	-

၂။ ခကားပုံများတွင်ပါသော ဝါကျရော

ဝါကျရောသည် ဝါကျရိုးထက် အဆစ်အပိုင်း၊ အစိတ်အပိုင်း၊ ပိုများသည်။ ဝါကျရောတွင် သီးခြားဝါကျခွဲတစ်ခု ပါကိုပါရမည်။ သီးခြားဝါကျခွဲ၏ နောက်ဆုံး နေရာတွင် ဝါကျနောက်ဆုံးပစ္စည်း မပါမဖြစ် ပါရမည်။ အမို့ဝါကျသည် အနည်းဆုံး တစ်ခု သို့မဟုတ် တစ်ခုမကသော အမို့ဝါကျများ ပါနိုင်သည်။ ယင်းကား ဝါကျရော၏ ဖွဲ့စည်းပုံ ဖြစ်သည်။ ဝါကျရောဖွဲ့စည်းပုံကို ပုံသေနည်း၊ သက်တို့ဖြင့် ဖော်ပြရလျှင်-ပုံသေနည်း:

ဝါကျရော → အမို့ဝါကျခွဲ + သီးခြားဝါကျခွဲ ကြိယာ ဝါကျဝိဘတ်
တစ်ခု/အတဲ့

သက်တ

cpl.s → DCL[°] + ICL V sp/P

၂။ အမိတ်ပါကျခွဲတစ်ခုပါသော ဝါကျရော

တိရစ္ဆာန်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှင့်သော စကားပုံများတွင် အမိတ်ပါကျခွဲ တစ်ခု ပါသော ဝါကျရော အခု(၃၆) ပါဝင်သည်ကို တွေ့ရသည်။ ယခုတင်ပြမှုသည် စကားပုံများအရ သိရသော ဝါကျရောဖွဲ့ပုံကို တင်ပြခြင်း ဖြစ်သောကြောင့် ဝါကျများတွင် ဝါကျနောက်ဆုံးပစ္စည်း ပါသည်၊ မပါသည်ကို တွေ့ရသူကဲ့သို့ အမေးပစ္စည်း မပါဝင်သည် ကိုလည်း တွေ့ရပါသည်။ ငါးတို့မှာ—

ဝါကျရော → အမိတ်ပါကျခွဲ	+ သီးစြားဝါကျခွဲ	ကြိယာ	ဝါကျထိတ်
cpl.s → DCL	+ ICL	V	+/-
ကျားချင်းကိုက်ရာ	သမင်ကူ	မှား	သည်
ကျားချင်းကိုက်ရာ	သမင်လမ်းကူး	မှား	—
ကျားလည်းကြောက်ရ	ကျားချေးလည်း	ကြောက်ရ	—
ကျားသနားမှ	နှံး	ချမ်းသာ	—
ကျိုးဘုတ်ရို့သေ	ဘုတ်ကျိုး	ရို့သေ	—
ကြောင်ခံတွင်းပျက်နှင့်	ဆက်ရက်ထောင်ပံ	ကျိုး	သည်
ကြောင်မရှိ	ကြွက်	ထူ	—
ကြောင်မရှိ	ကြွက်	မြူး	—
ကြောင်ရပ်ဖြစ်စေ	ကြွက်သေတာ	လိုရင်း	—
ကြောင်အို	ကြွက်	မလေး	—
ဇွေးကျိုးနဲ့	ယုန်	လိုက်	—
ငါးကြောင်မကြိုက်	ကြောက်	မိုက်	—
ငါးစိမ်းမြင်	ငါးကင်	ပစ်	—
ငါးပွက်ရာ	ငါးစာ	ချ	—

[°] dependent clause

ငုက်မသိတော့	ဆက်ရက်	ချိုးထင်	-
စာဉ် ဒေါင်းအုပ်	ဒေါင်းဉ်	စာအုပ်	-
ဆင်ကျိုစားရာ	ဆိတ်မခံသာ	-	-
ဆင်ပိန်	ကွဲလောက်	-	-
ဆင်မတတ်နိုင်	ကြွက်	တတ်နိုင်	၈၁
တော့ကြောင့်ကျားလုံ	ကျားကြောင့်	တော့လုံ	-
နှားကွဲ	ကျား	ကိုက်	-
နှားပျို့သန်လှ	နှားအိုး	ပေါင်ကျိုး	-
ပျားလည်းစွဲသာ	ရှုံးလည်းလျှောက်သာ	-	-
ဖားကိုလို	ဖားပေါင်ဖြင့်	များ	-
ဖားတူလို့	ခရာ	ခုန်	-
မော်က်သားစားချင်	မော်က်မျက်နှာ	ကြည့်	-
မော်က်သားစားချင်	မော်က်မျက်နှာ	မကြည့်	နှင့်
မြေ့ပူရာ	ကင်း	မြောက်	-
ယုန်ကျိုးချည်	ဇွေးကျိုးချည်	-	-
ယုန်တောင်ပြေး	ဇွေးမြောက်	လိုက်	-
ယုန်ထောင်	ကြောင်	မိ	-
ရှုံးဆောင်နွားလား	အောက်နွားတစ်သိုက်		
ကောက်ကောက်သွားက	ကောက်ကောက်	လိုက်	၈၁
ရှုံးဆောင်နွားလား	အောက်နွားတစ်သိုက်		
ဖြောင့်ဖြောင့်သွားက	ဖြောင့်ဖြောင့်	လိုက်	၈၁
ရှုံးလည်းလျှောက်သာ	ပျားလည်းစွဲသာ	-	-
လင်းတလောက်တော့	ငုက်တိုင်း	လှု	-
လုံးဖျား ပုစဉ်းနား	ကျိုးကန်း	ချေး	၅၂
သမင်မွေးရင်း	ကျားစားရင်း	-	-

၂။၂။ အမိတ်ကျခွဲနှစ်ခုပါသော ဝါကျရော

တိရဇ္ဇာန်ကို တိရဇ္ဇာန်ဖြင့် ခိုင်းနှိုင်းသော စကားပုံများတွင် အမိတ်ကျခွဲနှစ်ခုပါသော ဝါကျရော(၃)ခု ပါဝင်သည်ကို တွေ့ရသည်။ ယခုတင်ပြနှုသည် စကားပုံများအရ သိရသော ဝါကျရောဖွဲ့ကို တင်ပြခြင်း ဖြစ်သောကြောင့် ဝါကျများတွင် ဝါကျနောက်ဆုံးပစ္စည်း ပါသည်၊ မပါသည်ကို တွေ့ရသာကဲ့သို့ အမေးပစ္စည်း မပါဝင်သည်ကိုလည်း တွေ့ရပါသည်။ ငှါးတို့မှာ-

ဝါကျရော	→ ‘အမိတ်ကျခွဲ . . .’	+	သီးခြားဝါကျခွဲ	ကြိယာ	ဝါကျဝိဘတ်
cpls	→ DCL ² . . .	+	ICL	V	+/-

ငါးရုရအတူတူ				
ငါးခုခု	ခဲ့ခြမ်းခြမ်း	-	-	-
ငါးတူ ခရာပွက်	-	ခိုင်ပျက်	-	-
ဆင်ကောင်ကြီးတွေ့မှ				
ဆင်ခြေရာရှာရန်	-	မလို	-	-

၂။၃။ အမိတ်ကျခွဲသုံးခုပါသော ဝါကျရော

တိရဇ္ဇာန်ကို တိရဇ္ဇာန်ဖြင့် ခိုင်းနှိုင်းသော စကားပုံများတွင် အမိတ်ကျခွဲ လေးခုပါသော ဝါကျရော (၃)ခု ပါဝင်သည်ကို တွေ့ရသည်။ ယခုတင်ပြနှုသည် စကားပုံများအရ သိရသော ဝါကျရောဖွဲ့ပုံကို တင်ပြခြင်း ဖြစ်သောကြောင့် ဝါကျများတွင် ဝါကျနောက်ဆုံးပစ္စည်း ပါသည်၊ မပါသည်ကို တွေ့ရသာကဲ့သို့ အမေးပစ္စည်း မပါဝင်သည်ကိုလည်း တွေ့ရပါသည်။ ငှါးတို့မှာ-

ဝါကျရော	‘အမိတ်ကျခွဲ . . .’	+	သီးခြားဝါကျခွဲ	ကြိယာ	ဝါကျဝိဘတ်
cpls	DCL ³ . . .	+	ICL	V	+/-
	ဆင်ချည်သောကြီး				
	ကြက်ချည်သောမမြို့				
	ကြက်ချည်သောကြီး				
	ဆင်ချည်သောမခိုင်	-		-	-

^၁ အမိတ်ကျနှစ်ခုပါဝင်ခြင်း

^၂ အမိတ်ကျသုံးခုပါဝင်ခြင်း

ဟားနိုင် ဖားစား ငါးနိုင် ငါးစား	-	-
လင်းနှစ်ခုနှစ်တောင်းကြွက် ကြွက်ခွန်တောင်း လင်းနှုံ	လင်းနှုံ	-

၃။ ခြဲင့်သုံးသပ်ချက်

မြန်မာစာအဖွဲ့က ထုတ်ဝေခဲ့သော မြန်မာစကားပုံစာအုပ်တွင် ပါဝင်သော တိရှိစာနှင့် တိရှိစာနှင့် ခိုင်းနှင့် သော စကားပုံများ၏ ဝါကျဖွဲ့ပုံကို စကားပုံများ၏ အဓိပ္ပာယ်နှင့် စကားပုံများ၏ ဝါကျဖွဲ့ပုံဟူ၍ တင်ပြခဲ့ပါသည်။ ယင်းတို့ကို ကဏ္ဍ (၂)ခုခွဲကာ သုံးသပ်တင်ပြသွားပါမည်။ '၂။ ၁။ နှင့် ၂။ ၂။' တို့တွင် တင်ပြခဲ့သည် များကို အခြေပြုကာ ကဏ္ဍ(၂)ခု ခွဲခြားကာ အသေးစိတ်သုံးသပ်တင်ပြသွားမည်။

၃၁။ စကားပုံများ၏အဓိပ္ပာယ်

မြန်မာစကားပုံစာအုပ်တွင် တိရှိစာနှင့် ခိုင်းနှင့် သော စကားပုံများ အခု(၆၀) ပါဝင်သည်။ ယင်းတို့၏ အဓိပ္ပာယ်ကို မြန်မာအကွာရာစဉ်သဘောအရ မည်သည့် အကွာရာ စကားပုံ ဘယ်နှစ် ရှိသည်ကို ရှုံးတွင် တင်ပြခဲ့ပါသည်။ ယင်းတို့ကို စိစစ် လေ့လာကြည့်သောအခါ-

စကားပုံတစ်ခု အဓိပ္ပာယ်တစ်ခု ရှိသည့် စကားပုံ (၄၇)ခု ပါဝင်သည်။

(၁) ပြောင်းပြန်သဘော အဓိပ္ပာယ်ဆောင်သည့်

- ကြွက်နားရွက် ဝက်တပ်၊ ဆင့်နားရွက် ကြွက်တပ်၊ ဝက်နားရွက် ကြွက်တပ်
- ရှုံးလည်းလျောက်သာ ပျားလည်းစွဲသာ၊ ပျားလည်းစွဲသာ ရှုံးလည်း လျောက်သာ
- မျောက်သားစားချင် မျောက်မျက်နှာ ကြည့်၊ မျောက်သားစားချင် မျောက်မျက်နှာ မကြည့်နှင့်
- ရှုံးဆောင်နွားလား ကောက်ကောက်သွားက နောက်နွားတစ်သို့က ကောက်ကောက်လိုက်၏
- ရှုံးဆောင်နွားလား ဖြောင့် ဖြောင့်သွားက နောက်နွားတစ်သို့က ဖြောင့် ဖြောင့်လိုက်၏

ဟူ၍ စကားပုံ (၉)၊ ပါဝင်သည်။

(၂) အခိုဗာယ်တူသော်လည်း ကြိယာအသုံးပြောင်းထားသည့်

- ကျားချင်းကိုက်ရာ သမင်ကူမှားသည်၊ ကျားချင်းကိုက်ရာ သမင်ကူမှား
- ကြောင်မရှိ ကြွက်ထ၊ ကြောင်မရှိ ကြွက်မြှား

ဟူ၍ စကားပုံ(၄)၊ ပါဝင်သည်။

၃။ ၂။ စကားပုံများ၏ပါကျဖွဲ့ဖို့ သုံးသပ်ချက်

စကားပုံများ၏ ဝါကျဖွဲ့ဖို့ကို ဝါကျရှိးဖွဲ့ပုံနှင့် ဝါကျရောဖွဲ့ပုံ ဟူ၍ ကဏ္ဍ

(၂) ခုခွဲကာ သုံးသပ်တင်ပြသွားပါမည်။

၃။ ၂။ ၁။ ပါကျရှိးဖွဲ့ပုံ

၂၁။ ၂။ တွင် တင်ပြခဲ့မှုများအရ မြန်မာစကားပုံစာအုပ်တွင် ဝါကျရှိးဖွဲ့ပုံ (၁၈)၊ ပါဝင်သည်ကို တွေ့ရသည်။ ယင်းတို့ကို စိစစ်လေ့လာကြည့်သောအခါ လုံးချင်း ကြိယာဖြင့် ရေးထားသော ဝါကျရှိး (၁၀)၊ ကြိယာမြှုပ်၍ ရေးထားသည်ဟု ယူဆရသော ဝါကျရှိး (၅)၊ အငြင်းပြုပစ္စည်း ကြိယာ ကြိယာထောက်ပစ္စည်းပုံစံဖြင့် ရေးထားသော ဝါကျရှိး (၃)၊ ပါဝင်ကြောင်း သိရသည်။ ထူးခြားမှုမှာ စကားပုံများသည် အပြောစကားကို အခြေခြားဖြစ်ပေါ်လာသည့် သဘောရှိသောကြောင့် ဝါကျရှိးဖွဲ့ပုံအားလုံးတွင် ဝါကျနောက်ဆုံးပစ္စည်းဖြစ်စေ အမေးပစ္စည်းဖြစ်စေ မပါဝင်ပါ။ ထို့ပြင် ဝါကျအတွင်းရှိ ပုဒ်အများစုကိုလည်း ဝိဘတ်မပါဘဲ ရေးထားပါသည်။

လုံးချင်းကြိယာဖြင့် ရေးထားသော ဝါကျရှိး (၁၀)၊ အနက် ကောက်နှင့် တင်ပြရအုပ်-

ကျိုးတစ်ကောင်အတွက် ကျိုးများ ပျက်

ကြွက်နားရွက် ဝက် တပ်

ငါးကြုံးဆီနှင့် ငါးကြုံး ကြော်

စသည်တို့ ဖြစ်သည်။

ကြိယာမြှုပ်၍ ရေးထားသည်ဟု ယူဆရသော ဝါကျရိုး (၅)ခု အနက်
ကောက်နှင့်တင်ပြရလျှင်-

ကြောင်တစ်သက်	ကြောင်တစ်မြို့	-
နွားထီးငါးကျပ်	နွားမငါးကျပ်	-

စသည်တို့ ဖြစ်သည်။

အငြင်းပြပစ္စည်း ကြိယာ ကြိယာထောက်ပစ္စည်း ပုံစံဖြင့် ရေးထားသော
ဝါကျရိုး (၃)ခုကို တင်ပြရလျှင်-

ခြေသံမင်းရှေ့ ယုန်သူငယ်	မသန်းဗုံး
ဆင်ခေါင်း ခွေး	မချိန်း
ဆင်ဖြူမျက်နှာ ဆင်မည်း	မကြည့်ဗုံး

တို့ ဖြစ်သည်။

၃၊ ၂၊ ၂၊ ၁၊ ဝါကျမော့ဖွဲ့ဗုံး

၂၊ ၂၊ ၁။ တင်ပြခဲ့မှုများအရ မြန်မာစကားပုံစံအုပ်တွင် ဝါကျရောဖွဲ့ဗုံးများကို
အမြိုက်ပါကျတစ်ခုပါသော ဝါကျရော၊ အမြိုက်ပါကျနှစ်ခုပါသော ဝါကျရော၊ အမြိုက်ပါကျသုံးခု
ပါသော ဝါကျရော ဟူ၍ (၃)ခု ခွဲခြားကာ သုံးသပ်တင်ပြရလျှင်-

၃၊ ၂၊ ၂၊ ၁။ အမြိုက်ပါကျတစ်ခုပါသော ဝါကျမော့

၂၊ ၂၊ ၁။ တင်ပြခဲ့မှုများအရ မြန်မာစကားပုံစံအုပ်တွင် အမြိုက်ပါကျတစ်ခု
ပါသော ဝါကျရောဖွဲ့ဗုံး (၃၆)ခု ပါဝင်သည်ကို လေ့လာတွေ့ရှိရသည်။ ယင်းတို့ကို
စိစစ်လေ့လာကြည့်သောအခါ လုံးချင်းကြိယာဖြင့် ရေးထားသော ဝါကျရော (၁၄)ခု၊
လုံးတွဲကြိယာဖြင့် ရေးထားသော ဝါကျရော (၆)ခု၊ ကြိယာမပါ ရေးထားသော
ဝါကျရော (၆)ခု၊ ကြိယာဝိဘတ်ပါသော ဝါကျရော (၄)ခု၊ အငြင်းပြပစ္စည်းပါသော
ဝါကျရော (၁)ခု၊ ကြိယာထောက်ပါသော ဝါကျရော (၁)ခု၊ အပြောပုံစံဖြင့်
အဆုံးသတ်ကာ ရေးထားသော ဝါကျရော (၁)ခု ဟူ၍ ရေးထားကြောင်း သိရသည်။
ကောက်နှင့်တင်ပြရလျှင်-

လုံးချင်းကြိယာဖြင့် ရေးထားသော ဝါကျရော (၁၆)ခုမှ ကောက်နှတ်တင်ပြရလျှင်-

ကြောင်မရှိ	ကြွက်	ဗီ	-
ကြောင်မရှိ	ကြွက်	မြူး	-
ခွေးကျိုးနဲ့	ယုန်	လိုက်	-

တို့ ဖြစ်သည်။

လုံးတွဲကြိယာဖြင့် ရေးထားသော ဝါကျရော (၆)ခုမှ ကောက်နှတ်တင်ပြရလျှင်-

ကျားလည်းကြောက်ရ	ကျားချေးလည်း	ကြောက်ရ	-
ကျားသနားမှ	နှား	ချမ်းသာ	-
ကျိုးဘုတ်ရှိသေ	ဘုတ်ကျိုး	ရှိသေ	-

ကြိယာမပါ ရေးထားသော ဝါကျရော (၆)ခုမှ ကောက်နှတ်တင်ပြရလျှင်-

ဆင်ကျိုစားရာ	ဆိတ်မခံသာ	-	-
ဆင်ပိန်	ကွဲလောက်	-	-
ပျားလည်းစွဲသာ	ရှုံးလည်းလျှောက်သာ	-	-

ကြိယာဝိဘတ်ပါသော ဝါကျရော (၅)ခုမှ ကောက်နှတ်တင်ပြရလျှင်-

ကြောင်ခံဘွင်းပျက်နှင့်	ဆက်ရက်တောင်ပံ	ကျိုး	သည်
ဆင်မတတ်နိုင်	ကြွက်	တတ်နိုင်	၏

အငြင်းပြပစွဲည်း ပါသော ဝါကျရော (၁)ခုကို တင်ပြရလျှင်-

ကြောင်အို	ကြွက်	မလေး	-
-----------	-------	------	---

ကြိယာထောက်ပါသော ဝါကျရော (၁)ခုကို တင်ပြရလျှင်-

ကျားလည်းကြောက်ရ	ကျားချေးလည်း	ကြောက်ရ	-
-----------------	--------------	---------	---

အပြောပုံစံဖြင့် အဆုံးသတ်ကာ ရေးထားသော ဝါကျရော (၁)ခုကို တင်ပြရလျှင်-
မျာ်က်သားစားချင် မျာ်က်မျက်နှာ မကြည့် နှင့်
တို့ဖြစ်သည်။

၃။ ၂။ ၂။ ၂။ အမြိုက်ပါကျနှစ်ခုပါသော ဝါကျရော သုံးသပ်ချက်

၂။ ၂။ ၂။တွင် တင်ပြခဲ့မှုများအရ မြန်မာစကားပုံစာအုပ်တွင် အမြိုက်ပါကျနှစ်ခု
ပါသော ဝါကျရောဖွံ့ဖြိုး (၃)ခု ပါဝင်သည်ကို လေ့လာတွေ့ရှုရသည်။ ယင်းတို့ကို
စိစစ်လေ့လာကြည့်သောအခါ ကြိယာမပါ ရေးထားသော ဝါကျရော(၁)ခု၊ လုံးတွဲ
ကြိယာဖြင့် ရေးထားသော ဝါကျရော (၁)ခု၊ ကြိယာဝိဘတ် အငြင်းပြပစ္စည်း
ပါသော ဝါကျရော (၁)ခု ဟူ၍ ရေးထားကြောင်း သိရသည်။ ယင်းတို့ကို တင်ပြ
ရလျှင်-

ကြိယာမပါရေးထားသော ဝါကျရောမှာ-

ငါးရုံရအတူတူ	ငါးရုရ	ခွဲခြမ်းခြမ်း	-	-
--------------	--------	---------------	---	---

လုံးတွဲကြိယာဖြင့် ရေးထားသော ဝါကျရောမှာ-

ငါးတူ	ခရာပွဲ	အိုင်ပျက်	-
-------	--------	-----------	---

အငြင်းပြပစ္စည်းပါသော ဝါကျရော-

ဆင်ကောင်ကြီးတွေ့မှ	ဆင်ခြေရာရာရန်	မလို	-
--------------------	---------------	------	---

တို့ ဖြစ်သည်။

၃။ ၂။ ၂။ ၃။ အမြိုက်ပါကျသုံးခုပါသော ဝါကျရော

၂။ ၂။ ၃။တွင် တင်ပြခဲ့မှုများအရ မြန်မာစကားပုံစာအုပ်တွင် အမြိုက်ပါကျ
သုံးခုပါသော ဝါကျရောဖွံ့ဖြိုး (၃)ခု ပါဝင်သည်။ ထို့ပါကျများကို ကြိယာဝိဘတ်
မပါသော ဝါကျရောဖွံ့ဖြိုးဖြင့် ရေးထားသည်ကို တွေ့ရသည်။ သာဓကတစ်ခုဖြင့်
တင်ပြရလျှင်-

အေးနိုင်	အေးစား	ငါးနိုင်	ငါးစား	-
----------	--------	----------	--------	---

ဟူ၍ ဖြစ်သည်။

နိဂုံး

‘တိရစ္ဆာန်ကိုတိရစ္ဆာန်ဖြင့်ခိုင်းနှင့်သော စကားပုံများ၏ အဓိပ္ပာယ်နှင့်ဝါကျဖွံ့ဖုံး’ ဟူသော ဤစာတမ်းတွင် ကဏ္ဍ(၃)ခုခဲ့ကာ တင်ပြခဲ့ပါသည်။ ကဏ္ဍတစ် တွင် တိရစ္ဆာန်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှင့်သော စကားပုံများ၏ အဓိပ္ပာယ် မြန်မာစကားပုံ စာအုပ်တွင်ပါသော အဓိပ္ပာယ်ဖွင့်ဆိုချက်များအတိုင်း အကိုးအထောက် အတိအကျဖြင့် တင်ပြခဲ့သည်။ ကဏ္ဍနှစ် တွင် မိမိဖတ်မှတ်ထားသည့် စာပေများ၊ ပညာရှင် ဆရာ များ၏ သင်ပြမှုအရ သိလာရသော အတွေးအမြင် သိမှတ်မှုများအရ စကားပုံများ၏ ဝါကျဖွံ့ဖုံးကို (၂)ပိုင်း ခွဲခြားကာ အသေးစိတ် တင်ပြခဲ့သည်။ ကဏ္ဍသုံး တွင် ကဏ္ဍနှစ်တွင် တင်ပြခဲ့သည့်များကို မိမိဉာဏ်ပညာအရ ခွဲခြမ်းစိတ်ဖြာ သုံးသပ်တင်ပြခဲ့ပါသည်။ ထို့ကြောင့် ဤစာတမ်းမတင်သွင်းမီအချိန်ထိ မည်သူမျှ မလေ့လာဖူးသေးသော ‘တိရစ္ဆာန်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှင့်သော စကားပုံများ၏ အဓိပ္ပာယ်နှင့် ဝါကျဖွံ့ဖုံး’ကို တင်ပြရခြင်း ဖြစ်ပါသည်။ ဘာသာစကားကို အထူးပြုလေ့လာသူများ အတွက် မိမိသုတေသနပြုမည့် ခေါင်းစဉ်များကို စဉ်းစားရာတွင် အထောက်အပံ့ ကောင်းဖြစ်မည်ဟု စာတမ်းပြစုသူက ယုံကြည်မိပါသည်။

ကျမ်းကိုးစာရင်း

မြန်မာဘာသာ

မြန်မာစာအဖွဲ့။ (၁၉၉၆)။ မြန်မာစကားပုံ၊ တတိယအကြိမ်။ ရန်ကုန်၊ တက္ကသိုလ်များပုံနှိပ်တိုက်။
 မြန်မာစာအဖွဲ့၏ဦးစီးဌာန။ (၂၀၀၈)။ မြန်မာအဘိဓာန်၊ ဒုတိယအကြိမ်။ ရန်ကုန်၊ နေလင်းပုံနှိပ်တိုက်။
 မြန်မာစာနှင့်ဘာသာစကားပညာဦးစီးဌာန။ (၂၀၁၆)။ ခရီးဆောင် အက်လိပ်-မြန်မာ အဘိဓာန်၊
 ဒုတိယအကြိမ်။ ရန်ကုန်၊ ပုံနှိပ်တိုက်မပါ။

အင်လိပ်ဘာသာ

Crystal, D.(2004). *A Dictionary of Linguistics and Phonetics.*(5th.edn.) Malden, Blackwell Publishing Ltd.

ဓလ္လာဖတ်မှတ်စာအုပ်စာရင်း

ကိုလေး၊ မောင်။ (၂၀၀၃)။ မြန်မာသွေ့ (ဘာသာဇာဒလ္လာချက်)။ ရန်ကုန်တက္ကသိုလ်၊
 မြန်မာစာပါရဂျာဘွဲ့အတွက် တင်သွင်းသောကျမ်းး။
 ထွန်းမြင့်၊ ဦး။ (၁၉၉၅)။ ဘာသာဇာဒ။ ရန်ကုန်တက္ကသိုလ်၊ ဂျီအီးစီ (ပညာရေး) သမဝါယမ
 လီမိတ်။